

၁

ဆေးကုသမှုဆိုင်ရာအဖွဲ့အစည်း

၁-၁

ဆေးကုသမှုဆိုင်ရာအဖွဲ့အစည်းအမျိုးအစား

- ဂျပန်နိုင်ငံတွင် ဆေးကုသမှုဆိုင်ရာအဖွဲ့အစည်းအမြောက်အမြားရှိ၍ ထိုအဖွဲ့အစည်းများအား အသီးသီးခွဲခြားထားသည်။ ရောဂါအသေးအမွှား၊ ထိခိုက်ဒဏ်ရာ စသည်ဖြစ်ပွားလျှင် နီးစပ်ရာ ဆေးခန်းသို့သွားရောက်ပြသရမည်။

- (၁) ဆေးခန်း- သာမန်နာမကျန်းဖြစ်ခြင်းနှင့်ထိခိုက်ဒဏ်ရာများကိုကုသလိုလျှင်
- (၂) အသေးစား၊ အလတ်စားဆေးရုံ- ခွဲစိတ်မှု၊ ဆေးရုံတက်ခြင်းနှင့် အရေးပေါ်ကုသမှု လိုအပ် လျှင်
- (၃) ဆေးရုံကြီး- ရောဂါကြီးကြီးမားမားရှိသူများအတွက် အရေးပေါ်နှင့် အဆင့်မြင့်ကုသမှုများ လိုအပ်လျှင်

- ဆေးရုံနှင့်ဆေးခန်းတို့တွင် ကျန်းမာရေးအာမခံတင်ပြရမည်။ မတင်ပြနိုင်လျှင် ဆေးကုသကုန်ကျ စရိတ်အားလုံးကို မိမိကိုယ်တိုင်ကျခံရမည်ဖြစ်သည်။
- ရောဂါနှင့်ဒဏ်ရာပေါ်လိုက်၍ ဆေးကုသမှုခံယူရန်ဌာနကိုသတ်မှတ်ပေးမည်။ ဆေးကုသဌာန အလိုက် လက်တွေ့တွင် မည်သို့သောရောဂါနှင့် ဒဏ်ရာအမျိုးအစား ကုသမှုခံယူနိုင်မည်ကို အောက်ပါအတိုင်း ဖော်ပြထားသည်။

ပြင်ပလူနာဌာန	အစာခြေအင်္ဂါ၊ အသက်ရှူအင်္ဂါ၊ နှလုံးသွေးကြောဆိုင်ရာအင်္ဂါ၊ ဆီးလမ်းကြောင်း ဆိုင်ရာ အင်္ဂါ၊ သွေး၊ ဟော်မုန်း နှင့် အာရုံကြောစသည့် ကိုယ်တွင်းအင်္ဂါများဆိုင်ရာ ရောဂါ ရှာဖွေရေး နှင့် ခွဲစိတ်ခြင်းမပြုဘဲ ဆေးဖြင့်ကုသသည့်ဌာနဖြစ်သည်။ သာမန် အအေးမိခြင်း စသည့် အထွေထွေရောဂါများကို စစ်ဆေးခြင်း၊ ကုသခြင်းများလည်း ပြုလုပ်သည်။
ခွဲစိတ်ကုသဌာန	ကင်ဆာနှင့် ပြင်ပဒဏ်ရာကြောင့် ဖြစ်ပွားသည့် ကိုယ်တွင်းအင်္ဂါများဆိုင်ရာရောဂါ များ ခွဲစိတ်ကုသခြင်းကို အဓိကပြုလုပ်သည်။
ကလေးလူနာဌာန	ကလေးများနာမကျန်းဖြစ်ခြင်းကို ကုသသည်။
အရိုးကုသဌာန	အရိုး၊ အဆစ်၊ ကြွက်သား၊ အကြော စသည့်ရွေ့လျားရန် ကူညီထောက်ပံ့ပေးသော အင်္ဂါ များနှင့် ၎င်းတို့နှင့်သက်ဆိုင်သော အာရုံကြောရောဂါများကိုကုသသည်။
မျက်စိကုသဌာန	မျက်စိနှင့်ပတ်သက်၍ ရောဂါစစ်ဆေးခြင်းများ၊ ကုသခြင်းများ ပြုလုပ်သည်။
သွားဘက်ဆိုင်ရာ ဆေးကုသဌာန	သွားဘက်ဆိုင်ရာရောဂါများကုသခြင်း၊ သွားပြုပြင်ခြင်းနှင့် သွား ထိန်းသိမ်းခြင်း ပြုလုပ်သည်။
သားဖွားကုသဌာန	သားဖွားခြင်းနှင့် ကိုယ်ဝန်ဆောင်၊ မွေးကင်းစကလေးများအား ဆေးစစ်ကုသခြင်း ပြုလုပ်သည်။

၁-၂

ဆေးကုသမှုဆိုင်ရာအဖွဲ့အစည်းများကိုရှာဖွေခြင်း

- ဆေးကုသမှုဆိုင်ရာအဖွဲ့အစည်းများကို အောက်ပါနည်းလမ်းများအတိုင်း ရှာဖွေနိုင်သည်။

(၁) မိမိနေထိုင်ရာဒေသရှိမြို့နယ်ရပ်ကွက်ကျေးရွာရုံးများမှထုတ်ဝေသောစာစောင်များ

(၂) အင်တာနက်

(၃) ဆေးကုသမှုဆိုင်ရာ သတင်းအချက် အလက် ကွန်ယက် Medical In-formation Net(Navi) တွင် နိုင်ငံတစ်ဝှမ်းရှိ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများကို ရှာဖွေနိုင်သည်။

- * ဆေးကုသမှုဆိုင်ရာ သတင်းအချက် အလက် ကွန်ယက် Medical Information Net(Navi)

<https://www.iryuu.teikyouseido.mhlw.go.jp/znk-web/juminkanja/S2300/initialize>



- * ထို့အပြင် ဂျပန်နိုင်ငံသို့လာရောက်လည်ပတ်သော နိုင်ငံခြားသားခရီးသွားညွှန်ကြားမှုအဖွဲ့များ အတွက်ဂျပန်အစိုးရ ခရီးသွားလုပ်ငန်းဌာန(JNTO) ဝပ်ဆိုက်တွင်လည်း နိုင်ငံခြားဘာသာ စကားဖြင့် ဆေးကုသမှုဆိုင်ရာအဖွဲ့အစည်း (မြို့နယ်ရပ်ကွက်ကျေးရွာရုံးမှ သတ်မှတ်ထား သည့် နိုင်ငံခြားသားများကိုလက်ခံသည့် ဗဟိုဆေးကုသမှုဆိုင်ရာ အဖွဲ့ အစည်းစသည်) ကို ရှာဖွေနိုင်ပါသည်။

https://www.jnto.go.jp/emergency/jpn/mi_guide.html



- ထို့အပြင်အောက်ဖော်ပြပါနေရာတို့တွင်ဆွေးနွေးမှုများလည်းပြုလုပ်နိုင်သည်။

(၁) မိမိနေထိုင်ရာဒေသရှိမြို့နယ်ရပ်ကွက်ကျေးရွာရုံး

(၂) ဆေးဘက်ဆိုင်ရာအန္တရာယ်ကင်းရှင်းရေးအထောက်အကူပြုစင်တာ (*)

- * စီရင်စုအလိုက် ကျန်းမာရေးစင်တာများရှိသော မြို့နှင့် အထူးရပ်ကွက်များတွင်အထောက် အကူပြုစင်တာစုစုပေါင်း၄၁၀တည်ဆောက်ထားပြီး ဖြစ်သည်။

အသေးစိတ်ကို အောက်ပါ အင်တာနက်စာမျက်နှာတွင် ဖတ်ရှုပါ။

<https://www.anzen-shien.jp/center/>




- ဂျပန်ဘာသာစကားမပြောတတ်သောသူများသည် အောက်ဖော်ပြပါနေရာတို့တွင် ဆွေးနွေးနိုင် သည်။

(၁) မိမိနေထိုင်ရာဒေသရှိမြို့နယ်ရပ်ကွက်ကျေးရွာရုံး

(၂) မိမိနေထိုင်ရာဒေသရှိနိုင်ငံတကာနှီးနှောဖလှယ်ရေးအဖွဲ့

(၃) အကျိုးအမြတ်မယူသောအဖွဲ့အစည်း (NPO)

(သက်ဆိုင်ရာနိုင်ငံခြားဘာသာစကားဖြင့်ဆွေးနွေးနိုင်သည်။)





ဆေးကုသမှုအာမခံ

ဂျပန်နိုင်ငံတွင်နေထိုင်သောသူသည် မည်သည့်နိုင်ငံမှဖြစ်စေကာမူ အမျိုးသားကျန်းမာရေးအာမခံ ထားရှိရန်လိုအပ်သည်။ လူ့ဘောင်အဖွဲ့အစည်းတစ်ခုလုံးက ကျန်းမာရေးဆေးကုသမှုစရိတ်ကို မျှဝေ ကျခံခြင်းဖြင့် ဆေးကုသမှုစရိတ်များမှ ကိုယ်တိုင်ကျခံရမည့်စရိတ်ကို လျှော့ချကာ အရည်အသွေး ကောင်းမွန်၍ အဆင့်မြင့်သော ဆေးကုသခံယူခွင့်ကို တန်းတူညီတူအာမခံရရှိနိုင်သည့် အစီအစဉ် တစ်ရပ်ဖြစ်သည်။

J-၁

(လုပ်ငန်းခွင်)ကျန်းမာရေးအာမခံ

(၁) အာမခံဝင်ရောက်ရန်လိုအပ်ချက်များ

ကျန်းမာရေးအာမခံဝင်ရောက်ရန် တာဝန်ရှိသည့် ကုမ္ပဏီ (လုပ်ငန်း ဆောင်ရွက် နေသောနေရာ) တွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး ကျန်းမာရေးအာမခံဝင်ရောက်ရန် လိုအပ်သောသူ

- (၁) ပုံမှန်အချိန်ပြည့်ဝန်ထမ်း၊ အမှုဆောင်ကိုယ်စားလှယ်၊ စီမံခန့်ခွဲရေးအရာရှိ
- (၂) ကုမ္ပဏီတစ်ခုတည်းတွင် အချိန်ပြည့်ဝန်ထမ်းများ၏ သတ်မှတ်ထားသော အပတ်စဉ် အလုပ်ချိန်၏ လေးပုံသုံးပုံထက်မနည်း အလုပ်လုပ်သော အချိန်ပိုင်းအလုပ်သမားများ၊ ယာယီအလုပ်သမားများ စသည် (လုပ်ငန်းတည်ထောင်ခြင်း)
- (၃) အောက်ဖော်ပြပါချက်လုံးနှင့်ကိုက်ညီသော အချိန်ပိုင်းအလုပ်သမားများ၊ ယာယီအလုပ်သမားများ စသည်
 - တစ်ပတ်အတွင်းသတ်မှတ်ထားသောအလုပ်ချိန်သည်နာရီ၂၀နှင့်အထက်ဖြစ်လျှင်
 - နှစ်လထက်ပို၍ အလုပ်လုပ်ရန် မျှော်မှန်းထားသူများ၊
 - လစာသည်တစ်လလျှင်အနည်းဆုံး၈၈,၀၀၀ယန်းရှိလျှင်
 - ကျောင်းသားမဟုတ်လျှင်
 - အနည်းဆုံးဝန်ထမ်းဦးရေ၅၁ဦး ရှိသည့် ကုမ္ပဏီအဖွဲ့အစည်းတွင်အလုပ်လုပ်ကိုင်လျှင်



(၂) အာမခံကြေး

မူအရ ကျန်းမာရေးအာမခံကြေးကို ကုမ္ပဏီနှင့် အာမခံထားရှိသူတို့က တစ်ဝက်စီကျခံရမည် ဖြစ် သည်။ သို့သော် မှီခိုဖြစ်လျှင် အာမခံကြေးကိုကိုယ်တိုင်ကျခံရန် မလိုအပ်ပေ။

(၃) ထုတ်ပေးခြင်းအကြောင်းအရပ်

ဆေးကုသစရိတ်ကိုမိမိကိုယ်တိုင်ကျခံခြင်း

အာမခံကိုအသုံးပြုခြင်းဖြင့် စုစုပေါင်းဆေးကုသစရိတ်မှ ကိုယ်တိုင်ကျခံရမည့် ရာခိုင်နှုန်းသည်

- အသက်၆နှစ်(မူလတန်းမနေမီ)မပြည့်သောသူအတွက်၂၀ရာခိုင်နှုန်း
- အသက်၇၀နှစ်မပြည့်သောသူများအတွက်၃၀ရာခိုင်နှုန်း
- အသက်၇၀နှစ်မှ၇၄နှစ်အထိ၂၀ရာခိုင်နှုန်း (သို့သော်လက်ရှိအလုပ်လုပ်ကိုင်နေ၍ဝင်ငွေရရှိသူသည်၃၀ရာခိုင်နှုန်း)

ဆေးကုသစရိတ်

- အလုပ်ဝင်ဝင်ချင်းဖြစ်၍အာမခံကတ်ကိုလက်ဝယ်မရရှိသေးလျှင်
- ကျောက်ပတ်တီးစသည့်အရိုးကုသမှုကိရိယာများဝယ်ယူလျှင်
- ဆရာဝန်မှလိုအပ်သည်ဟုညွှန်ကြားသော မျက်မမြင်အကြောပြင်၊ အပ်စိုက်ကုထုံးများ၊ နှိပ်နယ်ခြင်းစသည်တို့ကို ခံယူလျှင်
- နိုင်ငံခြားတွင်ကျန်းမာရေးဆေးစစ်မှုခံယူလျှင်



စသည့်အခြေအနေများကြောင့်ကျသင့်သောစရိတ်စကစုစုပေါင်းကိုမိမိကိုယ်တိုင်ပေးချေ ရမည်ဖြစ်သည်။သို့သော် ပေးချေပြီးနောက်အာမခံကတ် ရရှိလျှင်မိမိပေးချေရမည့် ရာခိုင်နှုန်းပမာဏကိုနုတ်၍ကျန်ကျစရိတ်များကိုလက်ခံရယူနိုင်မည်။

ကုန်ကျမှုများသော ဆေးကုသစရိတ်

တစ်လအတွင်း ဆေးကုသမှုဆိုင်ရာအဖွဲ့အစည်းထံနှင့် ဆေးဆိုင်များ၏ကောင်တာတွင် ပေးချေ ရသော ဆေးကုသစရိတ်စုစုပေါင်း (ဆေးရုံတက်စဉ်ကကုန်ကျခဲ့သောစားသောက်စရိတ်နှင့်ကုတင်ဖိုး မပါဝင်ပါ)သည် သတ်မှတ်ထားသည့် ငွေပမာဏကိုကျော်လွန်လျှင် ထိုကျော်လွန်သွားသော ငွေပမာဏကို ပေးချေရမည့် စနစ်ဖြစ်သည်။ အားလုံးပြီးဆုံး၍ မိမိကိုယ်တိုင်ကျခံရမည့်စရိတ်ဖြစ်သော လစဉ်အတွက် အများဆုံးကျခံရမည့်စရိတ်မှာ အာမခံထားရှိသူ၏ အသက်၇၀နှင့်အထက် ရှိမရှိ၊ ဝင်ငွေစံနှုန်းနှင့်ကိုက်ညီမှုရှိမရှိ ပေါ်မူတည်၍ ကွာခြားသည်။

ပြောင်းရွှေ့စရိတ်

နာမကျန်းဖြစ်ခြင်းနှင့် ထိခိုက်ဒဏ်ရာကြောင့် သွားလာလှုပ်ရှားရန်ခက်ခဲသောလူနာသည် ဆရာဝန် ၏ညွှန်ကြားမှုဖြင့် ယာယီ(သို့)အရေးပေါ် ပြောင်းရွှေ့ခံရလျှင် အောက်ပါအချက်များနှင့် ကိုက်ညီပါက ပြောင်းရွှေ့စရိတ်ကို ငွေသားဖြင့် လက်ခံရယူနိုင်မည်။

- ပြောင်းရွှေ့ခြင်းအားဖြင့် သင့်တော်သောကုသမှုခံယူရရှိလျှင်
- လူနာသည် နာမကျန်းဖြစ်ခြင်းနှင့်ဒဏ်ရာကြောင့် သွားလာလှုပ်ရှားခြင်းက သိသိသာသာ ခက်ခဲနေခဲ့လျှင်
- အရေးပေါ်မပြောင်းရွှေ့မဖြစ်လျှင်

ထိခိုက်ဒဏ်ရာနှင့်နာမကျန်းဖြစ်မှုအတွက်စရိတ်ထောက်ပံ့ငွေ

အာမခံရှိသူ(အာမခံဝင်ထားသူ)သည် နာမကျန်းဖြစ်ခြင်းနှင့် ထိခိုက်ဒဏ်ရာကြောင့် အလုပ် မလုပ် နိုင်ဘဲ ၃ရက်ဆက်တိုက် အလုပ်ရပ်နားရလျှင် ၄ရက်မြောက်နေ့မှစ၍ အလုပ်ရပ်နားရသောနေ့များ အတွက် ထောက်ပံ့ကြေး ထုတ်ပေးမည်။ ထောက်ပံ့မည့်ကာလသည် စတင်ထောက်ပံ့ပေးသောနေ့မှစ၍ စုစုပေါင်း ၁နှစ်ခွဲအထိ ဖြစ်သည်။

ကလေးမွေးဖွားစောင့်ရှောက်မှုအတွက်တစ်ကြိမ်ပေးငွေ

အာမခံထားရှိသူ (သို့) အာမခံထားရှိသူအားမှီခိုသူသည် ကလေးမွေးဖွားလျှင် ကလေးမွေးဖွားရန်လိုအပ်သည့် ငွေကြေးဆိုင်ရာတာဝန်များလျော့ပါးစေရန် စရိတ်ထုတ်ပေးသည့်စနစ်ဖြစ်သည်။ စရိတ် ပမာဏသည် မူအရ ကလေးသောက်လျှင် ၅၀၀,၀၀၀ယန်း ဖြစ်သည်။

ကလေးမွေးဖွားစရိတ်ထောက်ပံ့ငွေ

ကျန်းမာရေးအာမခံရှိသူသည် ကလေးမွေးဖွားရန်အတွက်အလုပ်ရပ်နားပါက သတ်မှတ်ထားသော မွေးရက်မတိုင်မီ ရက်ပေါင်း၄၂ရက် (အမွှာကိုယ်ဝန်ဖြစ်ပါက၉၈ရက်) မှ မွေးဖွားပြီးနောက် ရက်ပေါင်း ၅၆ရက်အတွင်း အလုပ်ရပ်နားလျှင် အလုပ်ရပ်နားကာလအတွက် ကလေးမွေးဖွားစရိတ်ထောက်ပံ့ငွေ လက်ခံရယူနိုင်မည်။

မိသားစုဆေးကုသစရိတ်

အာမခံထားရှိသူ(အသင်းဝင်)၏ မိသားစုဝင်မှီခိုသည် နာမကျန်းဖြစ်ခြင်း(သို့)ထိခိုက်ဒဏ်ရာရရှိလျှင် “မိသားစုဆေးကုသစရိတ်” ကိုလက်ခံရယူနိုင်မည်။ ပေးချေမှုအတိုင်းအတာ၊ ပေးချေပုံနည်းလမ်း၊ ပေးချေမှုကာလ စသည်တို့သည် အာမခံထားရှိ သူ၏ ဆေးကုသစရိတ်ပေးချေပုံနှင့် တူညီသည်။

J-J

အမျိုးသားကျန်းမာရေးအာမခံ

(၁) အာမခံဝင်ရောက်ရန်လိုအပ်ချက်များ

- နေထိုင်ခွင့်မှတ်ပုံတင်ပြုလုပ်ထားသူများအနက် အသက်၇၅နှစ်မပြည့်သောသူများသည် လုပ်ငန်း ခွင် ကျန်းမာရေး အာမခံ မရှိပါက အမျိုးသားကျန်းမာရေးအာမခံထားရှိရမည်။
- နိုင်ငံခြားသားဖြစ်လျှင် အောက်ပါအချက်များနှင့်ကိုက်ညီသောသူမှအပ အခြားသူများသည် အမျိုး သားကျန်းမာရေး အာမခံ ထားရှိရန်လိုအပ်သည်။

(၁) နေထိုင်ခွင့်သက်တမ်းသည် ၃လအောက်ဖြစ်လျှင်(*)

(၂) နေထိုင်ခွင့်အဆင့်သည် “ကာလတိုနေထိုင်ခွင့်”ဖြစ်လျှင်

(၃) နေထိုင်ခွင့်အဆင့်သည် “အထူးလှုပ်ရှားဆောင်ရွက်မှု” အနက်မှ “ဆေးကုသမှု ခံယူသော လှုပ်ရှားမှု” သို့မဟုတ် “ဆေးကုသမှုခံယူနေသူအား နေ့စဉ်ပြုစုစောင့်ရှောက်သောလှုပ်ရှားမှု” များပြုနိုင်သောအဆင့်ဖြစ်လျှင်

(၄) နေထိုင်ခွင့်အဆင့်သည် “အထူးလှုပ်ရှားဆောင်ရွက်မှု”အနက်မှ “ခရီးလှည့်လည် သွားလာခြင်း၊ အပန်းဖြေခြင်းနှင့် တခြားတူရာလှုပ်ရှားမှု” များပြုနိုင်သောအဆင့်ဖြစ်လျှင်



(၅) နေထိုင်ခွင့်အဆင့်သည် “သံတမန်အဆင့်” ဖြစ်လျှင်

(၆) တရားမဝင်နေထိုင်ခြင်းစသည့် နေထိုင်ခွင့်အဆင့်မရှိသောသူဖြစ်လျှင်

(၇) ဂျပန်နိုင်ငံနှင့် ဆေးကုသမှုအာမခံအပါအဝင် လူမှုရေးအာမခံသဘောတူညီချက်ကို လက်မှတ် ရေးထိုးထားသည့်နိုင်ငံများမှ ပုဂ္ဂိုလ်ဖြစ်ပြီး ၎င်းနိုင်ငံ၏အစိုးရထံမှ လူမှုရေးအာမခံရရှိထား ကြောင်းထောက်ခံစာ (သက်ဆိုင်ရာထောက်ခံစာ) ရရှိလျှင်

* နေထိုင်ခွင့်သက်တမ်းသည် ၃လအောက်ဖြစ်သော်လည်း အောက်ပါနေထိုင်ခွင့်အဆင့်မှ တစ်ခု ဖြစ်ပြီး စာရွက်စာတမ်းများအရ ၃လနှင့်အထက် နေထိုင်ခွင့်ရှိကြောင်း အသိအမှတ်ပြု ခံရသူသည် အမျိုးသားအာမခံ ဝင်ရောက်နိုင်သည်။

- နေထိုင်ခွင့်အဆင့် “ဖျော်ဖြေရေးဆိုင်ရာ”
- နေထိုင်ခွင့်အဆင့် “နည်းပညာအလုပ်သင်”
- နေထိုင်ခွင့်အဆင့် “မိသားစုလိုက်နေထိုင်မှု”
- နေထိုင်ခွင့်အဆင့် “အထူးလှုပ်ရှားဆောင်ရွက်နိုင်မှု (အထက်ဖော်ပြပါ၂ခုနှင့်၄ခု၏နေထိုင်ခွင့်အဆင့်မှအပ)”

(၂) အာမခံဝင်ခြင်းနှင့်ရုတ်သိမ်းခြင်းလုပ်ထုံးလုပ်နည်း

အမျိုးသားကျန်းမာရေးအာမခံဝင်ခြင်းနှင့် ရုတ်သိမ်းခြင်းလုပ်ထုံးလုပ်နည်း(*)ကို မိမိနေထိုင်ရာရှိ မြို့နယ်ရပ်ကွက် ကျေးရွာရုံးများတွင် ဆောင်ရွက်ရမည်။ အသေးစိတ်ကို သက်ဆိုင်ရာ မြို့နယ်ရပ်ကွက် ကျေးရွာရုံးများတွင် မေးမြန်းစုံစမ်းပါ။

(*) အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် အမျိုးသားအာမခံရုတ်သိမ်းခြင်း လုပ်ထုံးလုပ်နည်းကို ဆောင်ရွက်ရန်လိုအပ်သည်။

(၁) လက်ရှိနေထိုင်လျက်ရှိသောမြို့နယ်မှအခြားမြို့နယ်သို့ပြောင်းရွှေ့နေထိုင်လျှင်

(၂) လုပ်ငန်းခွင်ကျန်းမာရေးအာမခံဝင်ရောက်လျှင် စသည်

(၃) အာမခံကြေး

အာမခံကြေးသည် အိမ်ထောင်စုတစ်ခုရှိ အာမခံထားရှိသူအရေအတွက်နှင့် ၎င်းတို့၏ဝင်ငွေပေါ် လိုက်၍ တွက်ချက်ထားသည့်စရိတ်ဖြစ်သည်။ အဆိုပါစရိတ်ကို အိမ်ထောင်ဦးစီးက ပေးသွင်းရန် တာဝန်ရှိသည်။

* ဝင်ငွေနှင့် နေထိုင်မှုဘဝအခြေအနေပေါ်လိုက်၍ အာမခံကြေး လျော့နည်းနိုင်သည်ဖြစ်ရာ အသေးစိတ်ကို မိမိနေထိုင်ရာရှိ မြို့နယ်ရပ်ကွက်ကျေးရွာရုံးများတွင် မေးမြန်းစုံစမ်းပါ။

(၄) ထုတ်ပေးခြင်းအကြောင်းအရပ်

ဆေးကုသစရိတ်ကိုမိမိကိုယ်တိုင်ပေးချေခြင်း

အာမခံကိုအသုံးပြုခြင်းဖြင့် စုစုပေါင်းဆေးကုသစရိတ်မှ ကိုယ်တိုင်ကျခံရမည့်ရာခိုင်နှုန်းသည်

- အသက်၆နှစ်(မူလတန်းမနေမီ)မပြည့်သောသူများအတွက်၂၀ရာခိုင်နှုန်း
- အသက်၇၀နှစ်မပြည့်သောသူများအတွက်၃၀ရာခိုင်နှုန်း
- အသက်၇၀နှစ်မှ၇၄နှစ်အထိ၂၀ရာခိုင်နှုန်း (သို့သော် လက်ရှိအလုပ်လုပ်ကိုင်နေ၍ ဝင်ငွေရရှိသူသည် ၃၀ရာခိုင်နှုန်း)

ဆေးကုသစရိတ်

- အမျိုးသားကျန်းမာရေး အာမခံတွင် ပါဝင်ပြီး အာမခံကတ် မရသေးသည့်အခါ၊
- ကျောက်ပတ်တီးစသည့်အရိုးကုသမှုကိရိယာများဝယ်ယူလျှင်
- ဆရာဝန်မှ လိုအပ်သည်ဟု ညွှန်ကြားသော မျက်မမြင်အကြောပြင်၊ အပ်စိုက်ကုထုံးများ၊ နှိပ်နယ်ခြင်းများစသည်တို့ကိုခံယူလျှင်
- နိုင်ငံခြားတွင်ကျန်းမာရေးဆေးစစ်မှုခံယူလျှင်



စသည့်အခြေအနေများကြောင့် ကျသင့်သောစရိတ်စကစုစုပေါင်းကို မိမိကိုယ်တိုင်ကျခံရ မည်ဖြစ်သည်။ သို့သော် ပေးချေပြီးနောက် အာမခံကတ်ရရှိလျှင် မိမိကျခံရမည့်ရာခိုင်နှုန်း ပမာဏကိုနုတ်၍ ကျန်ကျကျစရိတ်များကို လက်ခံရယူနိုင်မည်။

ကုန်ကျမှုများသော ဆေးကုသစရိတ်

တစ်လအတွင်း ဆေးကုသမှုဆိုင်ရာအဖွဲ့အစည်းထံနှင့် ဆေးဆိုင်များ၏ကောင်တာတွင် ကျခံရ သော ဆေးကုသစရိတ်စုစုပေါင်း (ဆေးရုံတက်စဉ်ကုန်ကျခဲ့သောစားသောက်စရိတ်နှင့်ကုတင်ဖိုး မပါဝင်ပါ) သည် သတ်မှတ်ထားသည့် ငွေပမာဏကိုကျော်လွန်လျှင် ထိုကျော်လွန်သွားသောငွေပမာဏကိုပေးချေရ မည်စနစ်ဖြစ်သည်။ အာမခံထားရှိသူ ကိုယ်တိုင် အများဆုံးပေးချေရသောလစဉ်ပမာဏသည် အသက်၇၀နှစ်နှင့်အထက်ရှိခြင်း၊မရှိခြင်းနှင့် ရရှိသောဝင်ငွေ စံနှုန်းပေါ်မူတည်၍ ပြောင်းလဲမှု ရှိသည်။

ပြောင်းရွှေ့စရိတ်

နာမကျန်းဖြစ်ခြင်းနှင့် ထိခိုက်ဒဏ်ရာကြောင့် သွားလာလှုပ်ရှားရန်ခက်ခဲသောလူနာသည် ဆရာဝန် ၏ညွှန်ကြားမှုဖြင့် ယာယီ (သို့) အရေးပေါ်ပြောင်းရွှေ့ခံရလျှင် အောက်ပါအချက်များနှင့်ကိုက်ညီပါက ပြောင်းရွှေ့စရိတ်ကို ငွေသားဖြင့် လက်ခံရယူနိုင်မည်။

- ပြောင်းရွှေ့ခြင်းအားဖြင့် သင့်တော်သောကုသမှုခံယူရရှိလျှင်
- လူနာသည်နာမကျန်းဖြစ်ခြင်းနှင့်ဒဏ်ရာကြောင့်သွားလာလှုပ်ရှားခြင်းက သိသိသာသာ ခက်ခဲနေခဲ့လျှင်
- အရေးပေါ်မပြောင်းရွှေ့မဖြစ်လျှင်

ကလေးမွေးဖွားစောင့်ရှောက်မှုအတွက်တစ်ကြိမ်ပေးငွေ

အာမခံထားရှိသူ (သို့) အာမခံထားရှိသူအားမှီခိုသူသည် ကလေးမွေးဖွားလျှင် ကလေးမွေးဖွားရန် လိုအပ်သည့် ငွေကြေးဆိုင်ရာတာဝန်များလျော့ပါးစေရန် စရိတ်ထုတ်ပေးသည့်စနစ် ဖြစ်သည်။ စရိတ် ပမာဏသည် မူအရ ကလေးသယောက်လျှင် ၅၀၀,၀၀၀ယန်း ဖြစ်သည်။


J-၃

နောက်ပိုင်းကာလသက်ကြီးရွယ်အိုများဆေးကုသမှုစနစ်

(၁) လျှောက်ထားရန်လိုအပ်ချက်များ

အသက်၇၅နှစ်ပြည့်ပါက

- နေထိုင်ခွင့်မှတ်ပုံတင်ရှိသူသည် အသက်၇၅နှစ်နှင့်အထက်ဖြစ်လျှင် နောက်ပိုင်းကာလသက်ကြီး ရွယ်အိုများဆေးကုသမှုစနစ်တွင် အာမခံဝင်နိုင်သည်။
- အသက်၆၅နှစ်မှ၇၄နှစ်အတွင်းရှိသောသူများလည်း မသန်စွမ်းမှုတစ်ခုခုဖြစ်ကြောင်း အသိအမှတ် ပြုခံရလျှင် အာမခံဝင်နိုင်သည်။
- သို့သော် ယခင်ကအာမခံထားခဲ့သည့် အခြားသောကျန်းမာရေးအာမခံများ (အမျိုးသားကျန်းမာရေးအာမခံ၊ ကျန်းမာရေးအာမခံအသင်း၊ ဂျပန်နိုင်ငံကျန်းမာရေးအာမခံအသင်း၊ အပြန်အလှန်ကူညီထောက်ပံ့ ရေးအသင်းမှ အာမခံများစသည်) ကို ရုတ်သိမ်းရမည်။
- အသက်၇၅နှစ်နှင့်အထက်ရှိသော နိုင်ငံခြားသားဖြစ်လျှင် အောက်ပါအချက်များနှင့် ကိုက်ညီသော သူမှအပ အခြားသူများသည် နောက်ပိုင်းကာလသက်ကြီးရွယ်အိုများဆေးကုသမှုစနစ် တွင် အာမခံဝင်ရန်လိုအပ်သည်။



- (၁) နေထိုင်ခွင့်သက်တမ်းသည် ၃လအောက်ဖြစ်လျှင်(*)
- (၂) နေထိုင်ခွင့်အဆင့်သည် “ကာလတိုနေထိုင်ခွင့်”ဖြစ်လျှင်
- (၃) နေထိုင်ခွင့်အဆင့်သည် “အထူးလှုပ်ရှားဆောင်ရွက်မှု” အနက်မှ “ဆေးကုသမှုခံယူသော လှုပ်ရှားမှု” သို့မဟုတ် “ဆေးကုသမှုခံယူနေသူအား နေ့စဉ်ပြုစုစောင့်ရှောက်သောလှုပ်ရှားမှု” များပြုနိုင်သောအဆင့်ဖြစ်လျှင်
- (၄) နေထိုင်ခွင့်အဆင့်သည် “အထူးလှုပ်ရှားဆောင်ရွက်မှု”အနက်မှ “ခရီးလှည့်လည် သွားလာခြင်း၊ အပန်းဖြေခြင်းနှင့် တခြား တူရာလှုပ်ရှားမှု” များပြုနိုင်သောအဆင့်ဖြစ်လျှင်
- (၅) နေထိုင်ခွင့်အဆင့်သည် “သံတမန်အဆင့်” ဖြစ်လျှင်
- (၆) တရားမဝင်နေထိုင်ခြင်းစသည့် နေထိုင်ခွင့်အဆင့်မရှိသောသူဖြစ်လျှင်
- (၇) ဂျပန်နိုင်ငံနှင့် ဆေးကုသမှုအာမခံအပါအဝင် လူမှုရေးအာမခံသဘောတူညီချက်ကို လက်မှတ် ရေးထိုးထားသည့်နိုင်ငံများမှပုဂ္ဂိုလ်ဖြစ်ပြီး လူမှုရေးအာမခံရရှိထားကြောင်း ၎င်းနိုင်ငံ၏အစိုးရထံ မှ ထောက်ခံစာ(သက်ဆိုင်ရာထောက်ခံစာ)ရရှိလျှင်

(*) နေထိုင်ခွင့်သက်တမ်းသည် ၃လအောက် ဖြစ်သော်လည်း အောက်ပါ နေထိုင်ခွင့်အဆင့်မှ တစ်ခု ဖြစ်ပြီး စာရွက်စာတမ်းများအရ ၃လအထက် နေထိုင်ခွင့်ရှိကြောင်း အသိအမှတ်ပြုခံရသူ သည် နောက်ပိုင်းကာလသက်ကြီးရွယ်အိုများကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် အာမခံဝင်နိုင်သည်။

- နေထိုင်ခွင့်အဆင့် “ဖျော်ဖြေရေးဆိုင်ရာ”
- နေထိုင်ခွင့်အဆင့် “နည်းပညာအလုပ်သင်”
- နေထိုင်ခွင့်အဆင့် “မိသားစုလိုက်နေထိုင်မှု”
- နေထိုင်ခွင့်အဆင့် “အထူးလှုပ်ရှားဆောင်ရွက်နိုင်မှု (အထက်ဖော်ပြပါ၃နှင့်၄၏နေထိုင်ခွင့်အဆင့်မှအပ) ”

(၂) အာမခံလျှောက်ထားခြင်း၊ ရုတ်သိမ်းခြင်းလုပ်ထုံးလုပ်နည်း

နောက်ပိုင်းကာလသက်ကြီးရွယ်အိုများဆေးကုသမှုစနစ်တွင် လျှောက်ထားခြင်း၊ ရုတ်သိမ်းခြင်း လုပ်ထုံးလုပ်နည်းများကို မိမိနေထိုင်ရာရှိ မြို့နယ်ရပ်ကွက်ကျေးရွာရုံးတွင် ဆောင်ရွက်ရမည်။ အသေးစိတ်ကို သက်ဆိုင်ရာ မြို့နယ်ရပ်ကွက်ကျေးရွာရုံးများတွင် မေးမြန်းစုံစမ်းပါ။

ထို့ပြင် လက်ရှိနေထိုင်ရာမြို့နယ်မှ အခြားမြို့နယ်သို့ ပြောင်းရွှေ့နေထိုင်လျှင် နောက်ပိုင်းကာလ သက်ကြီးရွယ်အိုများ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ရုတ်သိမ်းခြင်းလုပ်ထုံးလုပ်နည်းကို ဆောင်ရွက် ရန်လိုအပ်သည်။

(၃) အာမခံကြေး

အာမခံကြေးသည် အာမခံထားရှိသူအားလုံး တူညီသောပမာဏကိုပေးဆောင်ရမည့် တစ်ဦးချင်း ပမာဏနှင့် အာမခံထားရှိသူ၏ဝင်ငွေပေါ်လိုက်၍ ပေးဆောင်ရမည့် ဝင်ငွေရာခိုင်နှုန်းကိုပေါင်း၍ ပေးဆောင်ရခြင်း ဖြစ်သည်။

လုပ်ငန်းခွင်ကျန်းမာရေးအာမခံစသည်တွင် မှီခိုဖြစ်ခြင်း၊ ဝင်ငွေနှင့်နေထိုင်မှုအခြေအနေ စသည်ကို လိုက်၍အာမခံကြေးလျော့နည်းနိုင်သည်။ အသေးစိတ်ကို သက်ဆိုင်ရာမြို့နယ်ရပ်ကွက်ကျေးရွာရုံးများ သို့မဟုတ် အသက် 75 နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ် လည်ပတ်ရန် တာဝန်ရှိသည့် အသင်း တွင် မေးမြန်းစုံစမ်းပါ။

(၄) ထုတ်ပေးခြင်းအကြောင်းအရပ်

ဆေးကုသစရိတ်ကိုမိမိကိုယ်တိုင်ပေးချေခြင်း

အာမခံကိုအသုံးပြုခြင်းဖြင့် စုစုပေါင်းဆေးကုသစရိတ်မှ ကိုယ်တိုင်ပေးချေရမည့်ရာခိုင်နှုန်းသည် ၁၀ရာခိုင်နှုန်း ဖြစ်သည်။ သို့သော် လက်ရှိအလုပ်လုပ်ကိုင်နေ၍ ဝင်ငွေရရှိသူသည် ၃၀ရာခိုင်နှုန်း သို့မဟုတ် သတ်မှတ်ထားသည်ထက် ပိုသော ဝင်ငွေရှိသူသည် ၂၀ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။

ဆေးကုသစရိတ်

- အလုပ်ဝင်ဝင်ချင်းဖြစ်၍အာမခံကတ်ကိုလက်ဝယ်မရရှိသေးလျှင်
- ကျောက်ပတ်တီးစသည့်အရိုးကုသမှုကိရိယာများဝယ်ယူလျှင်
- ဆရာဝန်မှ လိုအပ်သည်ဟု ညွှန်ကြားသော မျက်မမြင်အကြောပြင်၊ အပ်စိုက်ကုထုံးများ၊ နှိပ်နယ်ခြင်းများစသည်တို့ကိုခံယူလျှင်
- နိုင်ငံခြားတွင်ကျန်းမာရေးဆေးစစ်မှုခံယူလျှင်

စသည့်အခြေအနေများကြောင့် ကျသင့်သောစရိတ်စကစုစုပေါင်းကို မိမိကိုယ်တိုင်ပေးချေ ရမည်ဖြစ်သည်။ အကယ်၍ပေးချေပြီးနောက် အာမခံကတ်ရရှိလျှင် မိမိပေးချေရမည့်ပမာဏထက်ကျော်လွန်သွားသော ကျန် ကုန်ကျစရိတ်များကို ပြန်လည်လက်ခံရယူနိုင်မည်။



ကုန်ကျမှုများသော ဆေးကုသစရိတ်

တစ်လအတွင်း ဆေးကုသမှုခိုင်းရာအဖွဲ့အစည်းနှင့် ဆေးဆိုင်များ၏ကောင်တာတွင် ပေးချေရသော ဆေးကုသစရိတ်စုစုပေါင်း (ဆေးရုံတက်စဉ်ကကုန်ကျခဲ့သော စားသောက်စရိတ်နှင့် ကုတင်ဖိုးမပါဝင် ပါ)သည် သတ်မှတ်ထားသည့် ငွေပမာဏကိုကျော်လွန်လျှင် ထိုကျော်လွန်သွားသောငွေပမာဏကို ပေး ချေရမည့်စနစ် ဖြစ်သည်။ အာမခံထားရှိသူ ကိုယ်တိုင် အများဆုံးပေးချေရသော လစဉ်ပမာဏသည် ရရှိ သောဝင်ငွေပမာဏပေါ်မူတည်၍ ပြောင်းလဲမှုရှိသည်။

ပြောင်းရွှေ့စရိတ်

နာမကျန်းဖြစ်ခြင်းနှင့် ထိခိုက်ဒဏ်ရာကြောင့် သွားလာလှုပ်ရှားရန်ခက်ခဲသောလူနာသည် ဆရာဝန် ၏ညွှန်ကြားမှု ဖြင့် ယာယီ (သို့) အရေးပေါ်ပြောင်းရွှေ့ခံရလျှင် အောက်ပါအချက်များနှင့် ကိုက်ညီပါက ပြောင်းရွှေ့စရိတ်ကို ငွေသားဖြင့် လက်ခံရယူနိုင်မည်။

- ပြောင်းရွှေ့ခြင်းအားဖြင့် သင့်တော်သောကုသမှုခံယူရရှိလျှင်
- လူနာသည်နာမကျန်းဖြစ်ခြင်းနှင့်ဒဏ်ရာကြောင့်သွားလာလှုပ်ရှားခြင်းက သိသိသာသာ ခက်ခဲနေခဲ့လျှင်
- အရေးပေါ်မပြောင်းရွှေ့၍မဖြစ်လျှင်

၃

ဆေးဝါး

- ဆေးဝါးကို ဆေးပေးဌာနများ၊ ဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်သည်။
 - နာမကျန်းဖြစ်ခြင်းနှင့် ထိခိုက်ဒဏ်ရာများ ကုသရာတွင် ဆေးဝါးကို အသုံးပြုခြင်းများ ရှိသော် လည်း ဆေးဝါးတွင် ဘေးထွက်ဆိုးကျိုးများရှိသဖြင့် သုံးစွဲပုံကို သတိပြုရန်လိုအပ်သည်။
 - ဆေးဝါးနှင့်စပ်လျဉ်း၍ နားမလည်မှုများရှိပါက ဆေးပေးဌာနများ၊ ဆေးဆိုင်များရှိ ဆေးဝါး ကျွမ်းကျင်များ၊ လိုင်စင်ရ အရောင်းစာရေးများနှင့် ဆွေးနွေးနိုင်သည်။
- * လိုင်စင်ရအရောင်းစာရေးသည် ဆရာဝန်၏ ဆေးညွှန်းမပါဘဲ ဝယ်ယူနိုင်သော ဆေးဝါးအချို့ကို ရောင်းချနိုင်သည်။ OTCဆေးဝါးများကိုလည်း ရောင်းချနိုင်သည်။

၃-၁

ဆေးပေးဌာန

ဆေးပေးဌာနတွင် ဆရာဝန်မှညွှန်ကြားသော ဆေးညွှန်းကိုအခြေခံ၍ ဆေးဝါးကျွမ်းကျင်ပညာရှင်က ဆေးစပ်ပေးခြင်းပြုလုပ်ပြီးဆေးသောက်သုံးရန်ညွှန်ကြားချက်ကိုလိုက်၍ ဆေးများကို ရယူနိုင်ပါသည်။ ထို့အပြင် OTCဆေးဝါးများက ဝယ်ယူနိုင်သည်။

၃-၂

ဆေးဆိုင်

OTCဆေးဝါးများကို ဆေးပေးဌာနကဲ့သို့ပင် ဆေးဆိုင်တွင်လည်း ဝယ်ယူနိုင်သည်။ သို့သော် ဆေးဆိုင်တွင်မူ ဆရာဝန်၏ဆေးညွှန်းများကို လက်ခံဆောင်ရွက်မပေးပေ။

